

အလေးချိန် နှု၊ <a-lei: gyein> 重量
 အလေးချိန်စီး က၊ <a-lei: gyein si:> 重，分量重
 အလေးချိန်မဲ့ က၊ <a-lei: gyein me'> 失重，～ သောအခြေ
 失重状态
 အလေးကျပြု က၊ <a-lei: g-yu' pyu'> 注视，重视
 အလေးစားစက်မှုလုပ်ငန်း နှု၊ <a-lei: za: set hmu' lout ngan:>
 重工业
 အလေးစွန့် က၊ <a-lei: sun'> 大便
 အလေးတမူ က၊ <a-lei: d-mu> 重视，尊重，着重； သိပ္ပံပညာကို
 ～ သင်ယူသည်။ 重视自然科学的学习。
 အလေးတမြတ် က၊ <a-hei: d-myat> 敬重，尊敬
 အလေးတယူ က၊ <a-lei: d-yu> 重视
 အလေးတူ I က၊ <a-lei: tu> ①重量相同 ②不相上下，势
 均力敌，旗鼓相当； နှစ်ဖက်စလုံး ～ နေသဖြင့်မည်သူနိုင်မည်ကို
 အတင်မပြောနိုင်ပေ။ 双方旗鼓相当还不能肯定谁将获胜。
 II နှု၊ <a-lei: du> 等量
 အလေးတိုက် က၊ <a-lei: tait> ①秤分量，过秤，过磅 ②核
 对秤的准确性
 အလေးတင်း က၊ <a-lei: in:> ①加砝码（以求平衡） ②（喻）
 加强一方（使之与对方势均力敌或力量相当） ③重视，
 着重，偏重
 အလေးထား က၊ <a-lei: hta:> 重视，尊重； သူ့ စကားကိုဘယ်သူ
 ကမှ ～ ခြင်းမရှိ။ 没人尊重他的话。
 အလေးပေး က၊ <a-lei: pei:> 着重，重视； အပ်စိုက်ကုသခြင်းကို
 ～ သည်။ 重视针灸治疗。 / ဒီတိုင်းကို ～ ဖတ်ပါ။ 着重读
 读这一段。
 အလေးပြု က၊ <a-lei: pyu'> ①敬礼，致敬 ②重视，尊重
 အလေးမ I နှု၊ <a-lei: ma'> 【体】举重 II က၊ <a-lei: ma'>
 【体】举重，举杠铃
 အလေးမူ က၊ <a-lei: mu> 重视，关心
 အလေးမှန်တောင်းမှန် က၊ <a-lei: hman taun: hman> 分量
 准，够分量； ～ ရောင်းပါတယ်ခင်ဗျား။ （我们）买卖公平（不
 缺斤少两）。
 အလေးလက်မောင်း နှု၊ <a-lei: let maun:> 【物】重臂，重距
 အလေးသာ က၊ <a-lei: tha> ①具备有利条件，占优势；
 ဘောလုံးတံခွန်စိုက်ပြိုင်ပွဲတွင်အေအသင်းကဘီအသင်းထက် ～ သည်။
 在足球锦标赛中甲队比乙队占优势。 ②偏重于； စီးပွား
 ရေးဘက်ကိုစိတ်ဝင်စားမှုက ～ လေသည်။ 对经济更感兴趣。
 အလေးသွား က၊ <a-lei: thwa:> 大便
 အလေးအစား က၊ <a-lei: a-sa:> 尊敬
 အလေးအနက်ထား က၊ <a-lei: a-net hta:> 重视，注重，郑重
 其事； ၎င်းကျမ်းကဏ္ဍကိုသိပ်ပြီး ～ တာမဟုတ်ဘူး။ 该杂
 志对诗歌不很重视。 / သူ့ စကားကို ～ ကြသည်။ 大家很
 重视他的话。

အလေးအပင် နှု၊ <a-lei: a-pin> 重物，笨重的东西； ကိုယ်ဝန်
 ရှိတဲ့အမျိုးသမီးက ～ ကိုမမရ။ 孕妇不能举重物。
 အလေးအပေါ့ နှု၊ <a-lei: a-paw'> 大小便
 အလေးအမြတ် က၊ <a-lei: a-myat> 尊敬地
 အလဲ့ အ၊ <a-le'> 哟（表惊讶的语气）； ～ ဝတ်လို့စားလို့ပါ
 လား။ 哟！穿戴打扮起来啦！ / ～ တယ်ဟုတ်ပါလား 哟！真
 不简单呀！
 အလဲ့ထိုး က၊ <a-le: hto:> ①（拳击比赛中）在规定时间内
 打倒对手 ②给以致命的打击
 အလဲ့လဲ I က၊ <a-le: le:> ①倒换着，更迭着 ②反复，再
 三，重复 II အ၊ <a-le: le:> = အလဲ့
 အလဲအလယ် နှု၊ <a-le: a-hle> ①交换，兑换，调换，交流，互
 换； ကုန်ပစ္စည်းချင်း ～ လုပ်တယ်။ 以货易货。 ②交替；
 ဂိတ်စောင့်ထွက်က ～ နှင့်စောင့်ကြသည်။ 门警轮流守卫大门。
 အလော်အလဲ က၊ <a-law a-le:> 互相（交谈）； ～ ပြောသည်။
 互相交谈。
 အလော်အလက် က၊ <a-law a-let> ① = ကလိန်းကလက် ③
 = အလော်အလဲ
 အလော နှု၊ <a-law:> （罕）反复，重复
 အလောတကြီး က၊ <a-law: d-gyi:> 急急忙忙
 အလောတော် နှု၊ <a-law: daw> 合适，恰好，正好，适量；
 ဒီအခန်းကကျောင်းသား၅၀အတွက် ～ ပဲ။ 这间教室刚好能坐
 五十个学生。 / ဖုန်းကန်ထဲသို့ရေ ～ ထည့်သည်။ 向碗里加
 了适量的水。 / ～ ကျသည်။ 刚好，正好。
 အလောတန် နှု၊ <a-law: dan> = အလောတော်
 အလောဘတရာ နှု၊ <a' law: ba' t-ya:> 【佛】无贪
 အလောလော က၊ <a-law: law:> 匆匆忙忙地
 အလောသုံးဆယ် က၊ <a-law: thon: ze> ①匆匆忙忙，急
 切地，紧急地； စာမေးပွဲနီးမှ ～ စာကျက်လို့ဘယ်ဖြစ်မလဲ။ 临
 近考试才急急忙忙复习怎么行呢？ ③病危； လူနာ ～
 ဖြစ်နေသည်။ 病人危在旦夕。
 အလောအလတ် က၊ <a-law: a-lat> 急急忙忙，马上，立即；
 ～ တော့အဖြေမပေးနိုင်သေးဘူး၊ 还不能立刻答覆。 / ～
 လုပ်ပေးသို့မလိုပါဘူး။ 不需要马上就做。
 အလို့ငှာ ပ၊ <a-lo' hnga> 为了……； အရိပ် ～ သစ်ပင်များစိုက်
 ချ်ထားသည်။ 为了遮荫种了树。
 အလို I နှု၊ <a-lo> ①要求，意愿，愿望，心愿； လူ့
 ～ ကိုနှုတ်မလိုနိုင်။ （成）人的欲望无止境，连神也无法
 满足。 ②本意； ဤကားဒို့ကာဆရာ၏ ～ တည်း၊ 这是注释家
 的本意。 ③短缺； အပို ～ မရှိ။ 不多不少正好。 II အ၊
 <a-lo> 表惊奇的语气词“哟！”； ～ တယ်မြင့်တဲ့ထိုက်ကြီးပါ
 လား။ 哟！多么高的楼啊！
 အလိုကျ I က၊ <a-lo kya'> 中意，可心，称心，满意； သူ့
 ～ အောင်လုပ်ပေးလိုက်သည်။ 做到他满意为止。 II က၊ <a-